

မိမ်းညိုညို နဝါ <sein: nyo nyo> 郁郁葱葱, 深绿
 မိမ်းနီနာ နါ <sein: ni hna> (缅甸)产妇用的鼻通药粉
 မိမ်းနု နါ <sein: nu> 淡绿色, 浅绿色
 မိမ်းနှင်းပန်း နါ <sein: hnin: ban:> 【植】纳茜菜属植物
 Bog-Asphodel
 မိမ်းပြာ (ရောင်) နါ <sein: pya (yaun)> 深绿色
 မိမ်းပြာနာ နါ <sein: pya hna> (缅甸)产妇用鼻通药粉
 မိမ်းဖန်ဖန် နါ <sein: phan' ban> 浅绿色, 淡绿色
 မိမ်းဖပ် နဝါ <sein: phat> 嫩绿, 青翠: ~ နနယ်သည်။ 嫩绿。
 / မိမ်းဖပ်ဖပ် 嫩绿
 မိမ်းမြဲ နဝါ <sein: mya> 青翠, 碧绿
 မိမ်းရှမ်း ကါ <sein: yun:> 陌生, လူ ~ 陌生人
 မိမ်းရွှေ နဝါ <sein: shwei> 有生腥味的: ~ သောအနံ့ 生腥味
 မိမ်းလဲ နဝါ <sein: le> 碧绿
 မိမ်းလန်း နဝါ <sein: lan:> 翠绿, 苍翠: အပိန်ဒင်ကို ~ မိပြေ
 အောင်လုပ်သည်။ 绿化祖国。
 မိမ်းလျ နဝါ <sein: lya> 翠绿: ~ သောသစ်ပင်ပန်းပင်တို့ 翠绿色
 色的花木
 မိမ်းဝါနာ နါ <sein: wa nu' hna> = မိမ်းနီနာ
 မိမ်းဝါ ကါ <sein: wa:> (古)冷酷, 残酷
 ဝယ် I နါ <ze> ①(小孩做弹子玩的) 罗望子, 碎陶片等
 ②谷仓 II ကါ <se> (罕)消失, 消亡
 ဝယ်စား ကါ <ze za:> = ကျီစား
 ဝူ ဝါ <swa/zwa> 表示惊叹、赞叹的语气词: ကောင်း ~
 好啊! / သင်၏သားကားထူးခြားလှလေ ~ ။ 你儿子真出众!
 / ပင်ပန်း ~ တကား။ 多么累啊!
 ဝူ I ကါ <saw> ①隆起, 多, 超过 ②放肆, 撒野: ဟေ့-မင်း
 အင်မတန် ~ တယ်။ 喂, 你太放肆了! / မြေဟောက်တွေနေ
 တဲ့တောထဲမှာမြက်ရှောကလေးမ ~ နိုင်ရှာ။ 眼镜蛇出没的山
 林中小青蛇岂能放肆。 II ဝါ <swa/zwa> ①加在形容
 词、动词后构成副词: ငြိမ်သက် ~ ရပ်နေကြ၏။ 安静地站
 着。 ②在 ဝူ-之后加 သော 则构成形容词或修饰语: များ
 ~ သောသူတို့သည်..... 多数人.....
 ဝူကျယ် နဝါ <swa gye> 撒泼: နေရာတကာ ~ သောခင်မောင်
 အေး: 到处讲话不让人的软貌埃 -
 ဝူကျယ်ဝူကျယ် ကဝါ <swa gye swa gye> 撒泼地, 盛气凌
 人, 神气地, (说话)蛮横: နေရာတကာ ~ ပြောတတ်သည်။
 到处盛气凌人地说话。
 ဝူဝူကြံ ကဝါ <swa swa kye> 撒泼地, 蛮不讲理地
 ဝူလံဝူလံ ကဝါ <swa lan swa lan> = ဝူကျယ်ဝူကျယ်
 ဝူလောင်ဝူလောင် ကဝါ <swa laun swa laun> = ဝူကျယ်ဝူ
 ကျယ်
 ဝူဝါ ကါ <swa wa> 撒野, 撒泼

ဝိုဝို မသါ <swi' zwi> 吱咕吱咕地 (踩泥之声): ~ မြည်
 သည်။ 吱咕吱咕响。
 ဝိုဝိုက် မသါ <swi' swet> 唧唧(响)
 ဝွေ I နါ <zwei> ①【动】白喉苦莺 *Argya gularis* (the
 white throated babbler) ②【动】南树鼯 *Tupaia Java-
 nica* Horsfield II နဝါ <swei> ①蹦起来, 蹿跃: နှစ်လ
 သားကလေးဟာသူ့ ဇွားအပေါင်ပေါ်မှာ ~ လို့။ 两个月的婴孩
 在奶奶腿上蹦跳着。 ②(诗)细瘦, 顶端细尖
 ဝွေကနဲ ကဝါ <swei' g-ne:> 蹦起来, 蹿跳: ကလေးကို ~ ပခုံး
 ပေါ်ကိုမတင်လိုက်သည်။ 把小孩一下子举到肩上。 / ကား
 မှာမှတ်တိုင်တိုင်ရှေ့တွင် ~ ထိုးရပ်လိုက်သည်။ 汽车幌了一下
 开到汽车站前停下来。
 ဝွေ့ဝွေ့ငယ်ငယ် ကဝါ <swei' zwei' nge nge> 细细, 尖尖
 ဝွေ့ဝွေ့တိုတို ကဝါ <swei' zwei' sout sout> 细细, 尖尖:
 ကျီးကန်းသည်လင်းတနှင့်စာလျှင် ~ ဖြစ်နေသည်။ 乌鸦与秃鹫
 相比显得不起了眼了。
 ဝွေ့ရရွေ့ ကဝါ <swei' y-ywei> 蹦起来, 蹿跳
 ဝွေ့ I ကါ <swei> 连绵不断, 不停(下雨): မိုး ~ သည်။ 阴
 雨连绵。 II နဝါ <swei> 斜: ~ ရှိကြည့်သည်။ 斜眼看。
 ဝွေ့ကြိုး ကါ <swei kyo:> 雷雨交加, 下大雨: ပဲ့တင်သံချုန်းပြီး
 လျှင်အုန်းအောင် ~ ရွာမည်မိုး 将是一场雷雨交加的大雨
 ဝွေ့ကြည့် ကါ <swei kyi> 瞥, 斜视: မသောင်းကကိုဝိုကိုမျက်လုံး
 ~ လိုက်သည်။ 玛当瞟了哥布一眼。
 ဝွေ့တောင်း ကါ <swei saun:> 倾斜, 斜: ~ ရှိကြည့်သည်။ 斜
 眼看。
 ဝွေ့ဝွေ့ ကဝါ <swei zwei> 歪斜: မျက်လုံး ~ ~ နဲ့လူ 斜眼的
 人
 ဝွေ့တိုဝွေ့ကန်း ကဝါ <swei ti' swei kan:> 对眼儿的
 ဝွေ့ဖိုး ကါ <swei phyo:> 阴雨连绵: တောတောင်ရေမြေတို့ဖိုး
 စက် ~ နေသည်။ 雨连绵不断地下到江河大地上。
 ဝွေ့ ကါ <swei> 明亮, 闪亮, 鲜艳: ပန်းထပိုင်ကဲ့သို့အနီရောင်
 ~ လျက်ရှိသည်။ 像朵花一样红艳艳的。
 ဝွေ့ဝွေ့ ကဝါ <swei: zwei:> 亮堂堂, 闪烁: နီ ~ 红光闪
 闪
 ဝွေ့ဝွေ့စွတ်စွတ် ကဝါ <swei: zwei: sut sut> 闪闪烁烁, 亮亮
 堂堂
 ဝွေ့ရရွေ့ ကဝါ <swei: y-ywei: /swei: r-ywei:> 亮闪闪, 光
 灿灿
 ဝွေ့ ကါ <swe:> ①铭记在心, 牢记, 迷恋: အသဲ ~ ချစ်သည်။
 深深地爱着。 / စိတ်ထဲမှာ ~ နေသည်။ 牢记心中, 印象
 深刻。 ②沾染, 上瘾: လက်ကိုင်ပုဝါခြံရေမှန်းနဲ့ ~ လျက်ပင်ရှိ
 သေးသည်။ 手帕上仍有香水味。 / ဆေးလိပ် ~ သည်။ 抽
 烟上瘾。 / ရောဂါ ~ သည်။ 染上病。 / မျက်စိထိမ် ~ သည်။
 眼睛患有白内障。 ③持, 握: ဓားကို ~ သည်။ 持刀。 / ~